

(ရှင်လောင်း ကျက်ရန်)

သင်္ကန်းတောင်းပါဠိ။ ။သကလ ဝဋ္ဋဒုက္ခ နိဿရဏ နိဗ္ဗာ-
နဿ သစ္စိကရဏတ္ထာယ ဧတံ
ကာသာဝံ ဒတွာ, ပဗ္ဗာဇေသ မံ ဘန္တေ, အနုကမ္ပံ ဥပါဒါယ။

သင်္ကန်းတောင်းမြန်မာ။ ။အရှင်ဘုရား....အလုံးစုံသော ဝဋ္ဋ
ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်
ကို မျက်မှောက် ပြုပါရခြင်းအကျိုးငှါ အရှင်ဘုရား လက်၌
ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနား
စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေး
တော်မူပါကုန်ဘုရား။

[ဤသို့ ဆိုစေပြီးလျှင် ဆရာက မိမိလက်မှာရှိသောသင်္ကန်း
ကို ရှင်လောင်းအား ပေးလိုက်ရသည်။]

အမှာ။ ။ဤသင်္ကန်းကပ်နှင့် သင်္ကန်းတောင်းကိစ္စသည်
အရေးကြီးသောကိစ္စ မဟုတ်သေးပါ။ ဘာမျှ အထူးမဆိုဘဲ
ဆရာက “ဝတ်တော့” ဟု ခွင့်ပြုလိုက်လျှင်ပင် ကိုယ့်ဘာသာ
ဝတ်ကောင်းပါသည်။ ထို့ကြောင့် ဤသင်္ကန်း ကပ်မှု၊ သင်္ကန်း
တောင်းမှုကို မြန်မာလို ဆိုနိုင်သည်ဟု ယုံကြည်စွာမှတ်ပါလေ။
ကျက်ချိန်ရသော ကလေးများကို မြန်မာလိုသာ ကျက်ပါစေ၊
ကျက်ချိန်မရသော ကလေးတို့အား မြန်မာလိုသာ ချပေး
ကြပါလေ။ သို့သော် ပါဠိကို ဆိုစေရမှ ကျေနပ်မည့် ပုဂ္ဂိုလ်
များအတွက် ပါဠိကို အထက်က ပြထားပါသည်။

ဗဟု